

အပုပ်ကောင် နှ၊ <a-pout kaun> ①腐尸 ②(喻)佛教谓躯体

အပုပ်ခံ က၊ <a-pout khan> 将食物发酵: ဆန်ကိုရေစိမ် ~ ပြီးထောင်းပါ။ 先把米浸泡在水里发酵后再捣烂。

အပုပ်ချ က၊ <a-pout khya'> ①服药解毒: ~ ဆေး 去火解毒药 ②说人坏话,揭人短,诽谤

အပုပ်ချိန် နှ၊ <a-pout khyein> ①前半夜时间(指晚七点至十二点) ②事业失败,计划破产等倒霉的时候

အပုပ်ဆန် က၊ <a-pout hsan> 上火

အပုပ်ထ က၊ <a-pout hta'> 上火

အပုပ်နံ့ နှ၊ <a-pout nan'> ①腐臭味,馊味, ②(喻)丑闻

အပုပ်နိုင်ဆေး နှ၊ <a-pout nain zei:> 清热解毒药

အပုပ်ပျား နှ၊ <a-pout phya:> 上火发烧

အပုပ်ရက် နှ၊ <a-pout yet> (占卜)不吉利的日子

အပုပ်ဝမ်း နှ၊ <a-pout wan:> 因火气盛而泻肚

အပုပ်အစပ် နှ၊ <a-pout a-sat> 腐烂物

အပုပ်အဆွေး နှ၊ <a-pout a-hswei:> 腐朽物

အပုပ်အသိုး နှ၊ <a-pout a-tho:> ①腐烂发臭的鱼肉、蔬菜; 馊饭菜 ②污臭物

အပိမ့် နှ၊ <a-pein'> 【医】荨麻疹,风疹块

အပိမ့်ထ က၊ <a-pein' hta'> 起荨麻疹,起疙瘩

အပယ် နှ၊ <a-pe> ①遗弃物,抛弃物: ~ ဝတ္တု: 废品,抛弃物 ②土地面积的量词,相当于1.75英亩

အပယ်ခံ နှ၊ <a-pe gan> ①被排除在外者 ②被遗弃之物

အပါယ် နှ၊ <a-pe> 【巴】恶趣,恶道

အပါယ်လား က၊ <a-pe la:> (迷信)下恶道

အပါယ်သမား နှ၊ <a-pe dh-ma:> 恶棍,无赖

အပျူအငှာ က၊ <a-pyu a-hnga> 殷勤,好客: ~ ငြိမ်းသည်။ 殷勤招待。

အပျော့ နှ၊ <a-pyaw'> ①软的,软的东西 ②(俚)不在话下之事: ဒါလောက်တော့ ~ ပေါ့။ 这点儿不在话下。

အပျော့ဆွဲ နှ၊ <a-pyaw' zwe:> 软磨的办法: ဒီလူက ~ ကလေးနဲ့လာချော့တော့ပါသွားတာပေါ့။ 这人采取软磨和哄骗的办法,当然被拉过去了。

အပျော့အညံ့ နှ၊ <a-pyaw' a-nyan'> 软弱

အပျော် I နှ၊ <a-pyaw> 娱乐;消遣: ~ သက်သက် 单纯为了娱乐 II က၊ <a-pyaw> 消遣性: ~ အပျင်းပြေ ~ ဖတ်သည်။ 读书消遣。

အပျော်ကြူး က၊ <a-pyaw kyu:> ①贪玩,玩过头: သကြန်မှာ ~ လိုအကွရောက်သည်။ 泼水节玩得过分因此吃了苦头。 ②沉溺于酒色,纵欲

အပျော်ကြံ က၊ <a-pyaw kyan> (男性对女性)玩弄;不是真心想娶: ရှင်ကသူ့ကိုအတည်ကြံတာလား။ ~ တာလား။ 你是真心想娶她,还是想玩弄她呢?

အပျော်တော်ဆက် I က၊ <a-pyaw daw hset> = ပျော်တော်ဆက် II နှ၊ <a-pyaw daw zet> = ပျော်တော်ဆက်

အပျော်ထမ်း နှ၊ <a-pyaw dan:> 业余的;志愿的: ~ ဝတ်ပုံညာရှင် 业余摄影家 / ~ တပ် 志愿军

အပျော်မယား နှ၊ <a-pyaw m-ya:> 姘头,情妇

အပျော်လိုက် က၊ <a-pyaw lait> = အပျော်အပါးလိုက်

အပျော်လင် နှ၊ <a-pyaw lin> 情夫

အပျော်အပါး နှ၊ <a-pyaw a-pa:> ①娱乐;娱乐活动 ②花天酒地

အပျော်အပါးလိုက် က၊ <a-pyaw a-pa: lait> ①寻花问柳 ②寻欢作乐,娱乐

အပျော်အပိုက် နှ၊ <a-pyaw a-pait> 欢乐,快乐

အပျော်အပြက် နှ၊ <a-pyaw a-pyet> 逗乐,逗趣儿,开玩笑: အတည်အခံပြောရမယ့်နေရာမှာ ~ ပြောသင်မကောင်းဘူး။ 在该正经的场合开玩笑可不好。

အပျော်အရွှင် နှ၊ <a-pyaw a-shwin> 愉快,欢乐

အပျို နှ၊ <a-pyo> 少女,处女: ~ ကြီး 老处女,大龄女青年: ~ ခေါင်း 姑娘们中的头儿 / ~ စကား 情话 / ~ ဆောင် 闺房

အပျိုကညာ နှ၊ <a-pyo k-nya> 少女,姑娘

အပျိုကိုယ် နှ၊ <a-pyo go> ①处女 ②处女贞操: ~ မပျက် 保持处女贞操

အပျိုကိုယ်ဝန် နှ၊ <a-pyo ko wun> 头胎,第一胎

အပျိုကြီးဖားဖား နှ၊ <a-pyo gyi: pha: ba:> 大姑娘: သူ့သမီး ~ ဖြစ်နေပြီ။ 他的女儿已长成大姑娘了。

အပျိုခွို နှ၊ <a-pyo zo'> 刚入青春期的少女

အပျိုစင် နှ၊ <a-pyo zin> 处女

အပျိုစင် I နှ၊ <a-pyo zit> 处女 II က၊ <a-pyo sit> 保持贞操

အပျိုစိတ် နှ၊ <a-pyo zeit> 少女性格,少女心理: အိမ်ထောင်ကျသွားပေမယ့် ~ မကုန်သေး။ 虽然结了婚,还保留着少女性格。

အပျိုတခုလပ် နှ၊ <a-pyo t-khu' lat> 因故解除婚约的处女

အပျိုတော် နှ၊ <a-pyo daw> ①宫娥,宫女 ②缅甸中最先出场跳舞的女演员

အပျိုတော်က နှ၊ <a-pyo daw ga'> 宫女舞(缅甸歌舞剧的第一个节目)

အပျိုတော်ခန်း နှ၊ <a-pyo daw gan:> 宫女舞节目

အပျိုတော်ထွက် က၊ <a-pyo daw htwet> (缅甸)宫女出场表演舞蹈

အပျိုပေါက် နှ၊ <a-pyo baut> 刚发身的少女

အပျိုပေါက်စ နှ၊ <a-pyo paut sa'> 刚发身的少女,刚进入青春期的少女

အပျိုပန်းပွင့် က၊ <a-pyo ban: pwin'> 女子刚发身